

သည်။ 他整整请了一个月的假。

ခွင် I နဝါ <khwin> ①略弯 ②略凹陷: ဒီကလေးနဲ့နဲ့ခြေ ~ နေတယ်။ 这孩子有点罗圈腿。 / စက်ဘီးချင်းတိုက်မိလို့ရွှေဘီး ~ သွားတယ်။ 自行车相撞前轮扭曲变形了。 II နါ <gwin/khwin> ①地区, 地域范围: အလုပ် ~ 岗位、工作地点 / အရပ်ရှစ် ~ 四面八方 ② = ခွင်ခုံလောက် ③菱形盾牌

ခွင်ကျ ကါ <gwin kya> 相称, 合适

ခွင်ကျမှု နါ <gwin kya' hmu> 【物】共振, 共鸣

ခွင်ခုံလောက် နါ <gwin khon laut/gwin kh-laut> 架锅用的三块砖

ခွင်ချ ကါ <gwin khya> 使之适合, 切中: စံနှုန်းတကျ ~ ရှိစဉ်းစားကြရမည်။ 有条理地切合实际地加以考虑。

ခွင်ရာ နါ <khwin ya/ khun ya> 儿童游戏时放罗望子、果核、藤槌子核等的固定处

ခွင်ရေး နါ <khwin yei> (古) ①用菱形盾牌的技能 ②快速划船

ခွင်လုံးကျွတ် ကဝါ <khwin lon: gyut/gwin lon: gyut> 全部, 统统, 全面

ခွင်လုံးပိုင် I ကါ <khwin lon: pain> (古) 全包括, 全占有 II နါ <khwin lon: pain> 全部占有

ခွင်လိမ် နါ <gwin lein> 一种赌博

ခွင်သားပေါက် နါ <khwin tha: baut> (古) 皇后的内侍

ခွင်သီ ကါ <khwin thi> (古) 边唱边舞动盾牌

ခွင်း ကါ <khwin:> ①分开, 使离开 ②凿穿, 贯穿 ③摧毁, 射击, 轰击: သမင်ကိုလေးနှင့် ~ သည်။ 用箭射鹿。 / ခံတပ်ကိုအမြောက်နှင့် ~ သည်။ 用炮轰击堡垒。

ခွင်းချေ ကါ <khwin: khyei> (古) 摧毁, 驳回, 否决

ခွင်းပစ် ကါ <khwin: pyit> 射击, 射杀

ခွင်းသတ် ကါ <khwin: that> 射击, 射杀

ခွတ်လတ် နါ <khut lat> = ခုလတ် / လမ်း ~ 半途 / တောင် ~ 半山腰

ခွန် နါ <khun> ①(古)产品, 收获, 劳动成果 ②税收: လယ် ~ 农业税 / ပဲ ~ 娱乐税 / စားသောက် ~ 饮食营业税 ③鑄子 ④(口)七

ခွန်ဖြင့် ကါ <khun khyin> ①(诗)征税 ②(诗)统治

ခွန်စိုက်အားစိုက် ကဝါ <khun zait a: zait> 努力地, 大力地, 奋力地

ခွန်ဆီ နါ <khun hsi> (诗)税

ခွန်တိုက်အားစိုက် ကဝါ <khun dait a: zait> 竭尽全力, 全力以赴

ခွန်တုတ် နါ <khun tout> 赋税, 税收

ခွန်နက် နါ <khun net> (古)产品, 收获, 劳动成果

ခွန်ရှင် နါ <khun shin> 不固定税

ခွန်သီးတော် နါ <khun thi: daw> (人头税以外的) 特种税

ခွန်သေ နါ <khun dhei> 固定税

ခွန်အား နါ <khun a:> 力量, 力气, 体力

ခွန်အားထုတ် ကါ <khun a: htout> 努力, 使劲

ခွန်း I နါ <khun:> 话 II မါ <khun:> 句: စကားတ ~ 一句话

ခွန်းကျူ ကါ <khun: kyu> (书) 致意: ခရီးသည်တို့အားထိုပို့စတာကပျူပျူငှာငှာ ~ သကဲ့သို့နေသည်။ 那条标语似乎在向旅客们亲切致意。

ခွန်းကြီးခွန်းငယ် နါ <khun: gyi: khun: nge> 气话, 口角, 龃龉: တဦးနှင့်တဦး ~ မပြောဆိုခဲ့ကြဘူးပေ။ 两人从未发生过口角。

ခွန်းဆက် ကါ <khun: hset> 问候, 致意, 寒暄: မိတ်ဆွေချင်း တွေသောအခါနုတ် ~ ကြသည်။ 朋友见面时, 互致问候。

ခွန်းတုံ့ပြန် ကါ <khun: don' pyan> 答话: သူသည် * အေး-အေး * ဟု ~ သည်။ 他“唉! 唉!”地答应着。

ခွန်းထောက် နါ <khun: daut> 一种歌曲名

ခွပ် ကါ <khut> ①(鸡、鸟、蛇等) 互相啄斗: ကြက်နှစ်ကောင် ~ နေသည်။ 两只鸡正在相斗。 ②打、斗: တိမ်တိုက်ချင်း ~ ကြသောအခါလျှပ်စက်ဖြစ်ပေါ်လာ၏။ 云层相碰发出闪电。

ခွပ်လက် နါ <khut let> 鸡的搏斗能力

ခွမ်သပွဲ နါ <khwan dha bwe> 钦族的新年

ခွယ် နါ <khwe> 一种庠斗(参见 ခန္တေ 条)

ချွေ နါ <khywei> 节约: ဆေးလိပ်ကုန်ခါနီးလို့ ~ ပြီးသောက်နေရတယ်။ 烟快抽完了, 所以只得省着抽。

ချွေတာ ကါ <khywei ta> 节约, 节省: အစား ~ သည်။ 吃得省。 / အဝတ် ~ သည်။ 穿得俭朴。 / ပိုက်ဆံ ~ သည်။ 省钱。 / ~ နိုင်သမျှ ~ သည်။ 尽量节省。

ချွေး နါ <khywei:> ①汗 ②水蒸气变的水珠

ချွေးကန် ကါ <khywei: kan> 病人发汗快出汗时受惊

ချွေးကြီးတဖြာ ကဝါ <khywei: gyi: t- phya> 汗流浹背

ချွေးကြီးတပြိုင် ကဝါ <khywei: gyi: t- phyait> 汗流浹背

ချွေးခံ နါ <khywei: gan> ①妇女贴身穿的内衣 ②(罕) 汗背心, 短袖针织内衣

ချွေးခန်း နါ <khywei: gan:> = ချွေခန်း

ချွေးချွေး ကဝါ <khywei: gywei:> (诗) 慢慢地, 一点点地

ချွေးဂလင်း နါ <khywei: g- lin:> [緬·英 ချွေး + gland] 【解】 汗腺

ချွေးဂလင်းပြွန် နါ <khywei: g- lin: pyun> [緬·英 ချွေး + gland + ပြွန်] 【解】 汗腺

ချွေးငုပ် ကါ <khywei: ngout> (由于突然受寒等原因) 汗被憋回去

ချွေးဝေး နါ <khywei: zi:/khywei: zei:> (因惊吓或患病而出的) 冷汗